

မာတိကာ

၁။ ဝမိသုတ္တန်
(အနှစ်အမြတ် ယူတတ်ပါစေ)
(အံ၊ ပါ၊ ၃၊ ၃၆၅)

* နေ့၊ ညပွဲမျိုးစုံဟော

၂။ သဒ္ဓသုတ္တန်
(အားကိုးရသူ ဘယ်လိုလူ)
(အံ၊ ပါ၊ ၂၊ ၃၆၊ ၃၇)

* ရတနာသုံးပါး ပူဇော်ပွဲတိုင်းဟော။
သဒ္ဓါဆိုင်ရာ ပွဲတိုင်းဟော။

၃။ မဟာသလပုတ္တသုတ္တန်
(ကြီးပွားတိုးတက် ကောင်းကျိုးဆက်)
(အံ၊ ပါ၊ ၂၊ ၃၇)

* ရတနာသုံးပါး ပူဇော်ပွဲတိုင်းဟော။
ဒါန၊ သီလာ၊ ဘာဝနာပွဲတိုင်းဟော။

၄။ အပ္ပမာဒနှင့် မေတ္တာသုတ္တန်
(မမေ့မမုန်း ယနေ့သုံးပါ)
(သံ၊ ပါ၊ ၁၊ ၈၇။ အံ၊ ပါ၊ ၃၊ ၅၄၂)

* ပွဲမျိုးစုံနှင့် မေတ္တာပွဲတိုင်းဟော။

၅။ သုမနသုတ္တန်
(ဒါနဂုဏ်ရည် ရင်မှာစီ)
(အံ၊ ပါ၊ ၂၊ ၂၇)

* ဒါနပွဲတိုင်းဟော။

၆။ စင်္ဂဟသုတ္တန်
(ကျန်းမာချင်သလား အိုလူသား)
(အံ၊ ပါ၊ ၂၊ ၂၄)

* ကျန်းမာရေး သတိပေးပွဲတိုင်းဟော။

၇။ ဝိလာနသုတ္တန်
(မကြာခင်မှာ ရဟန္တာ)
(အံ၊ ပါ၊ ၂၊ ၁၂၅)

* ကျန်းမာရေး သတိပေးပွဲတိုင်းဟော။
ကျန်းမာရေး သွားမေးပွဲတိုင်းဟော။

၈။ သမိတ္တသုတ္တန်
(ကိုယ့်စိတ်ကိုယ်စစ် ကုသိုလ်ဖြစ်)
(အံ၊ ပါ၊ ၃၊ ၃၂၉)

* ဘာဝနာပွဲတိုင်းဟော။

၉။ အသုဘာနုပဿိ သုတ္တန်
(အ၊ အာ၊ အပွား နိဗ္ဗာန်သွား)
(ဣတိဝုတ်ပါဠိ-၂၅၀)

* သာရေး၊ နာရေး ပွဲမျိုးစုံနှင့် ဘာဝနာပွဲတိုင်းဟော။

၁၀။ ပဌမသေခသုတ္တန်
(နှလုံးသွင်းကောင်းရင် နိဗ္ဗာန်ဝင်)
(ဣတိဝုတ်ပါဠိ-၂၀၂)

* ပွဲမျိုးစုံဟော။

၁၁။ သာဓကေတဇတ်
(ရှေးကချစ်ဖူး စိတ်ကြည်နူး)
(ဇာ၊ ပါ၊ ၁၊ ၁၆၊ ဇာ၊ ၅၊ ၁၊ ၃၂၇)

* မင်္ဂလာပွဲ၊ နေ့ပွဲညပွဲ၊ ဇရာပွဲဟော။